

ဖတ်နေရသဖြင့် ~ နေပြီ။ 整日坐在那里看书，非常疲倦。
②(古)长久

ညောင်းနာ နှ၊ <nyaun: na> 淋病

ညောင်းရောဂါ <nyaun: yaw: ga> 淋病

ညစ် I နှ၊ <nyit> ①脏，污秽： အင်္ကျီ ~ သွားတယ်။ 衣服脏了。 / ဝတ္ထုမြားစစ်ကညွန်မှာနစ်သော်လည်းမ ~ နိုင်။ (成)真宝石即使掉进泥里，也不会弄脏。相当于汉语： 出污泥而不染。 ②(合)心情不快，烦恼： စိတ် ~ သည်။ 心烦。
③卑劣，卑鄙，下流： မင်းဆိုးမင်း ~ 贪官污吏；暴君
II က၊ <nyit> 使坏，陷害

ညစ်ကျီ နှ၊ <nyit kyí> (书)①脏 ②卑劣，下流，同义词有 ညစ်ကျူ၊ ညစ်ကျူတ်

ညစ်ကျယ်ကျယ် က၊ <nyit kye gye> 狡诈，蛮横： ဒီလူကတော်တော် ~ နိုင်တယ်။ 此人颇为狡诈蛮横。

ညစ်ကြေး နှ၊ <nyit kyei> 污垢

ညစ်စုတ် နှ၊ <nyit sout> ①(衣服)褴褛 ②卑鄙，下流： အပြော ~ သည်။ 谈话下流。 / သူတို့ရဲ့ ~ ပုံတွေကိုဖွင့်ချထားတယ်။ 揭露了他们的卑劣行径。

ညစ်စွန်း က၊ <nyit sun> 沾染，沾污： ~ သောအဝတ်စက် 沾染的污点

ညစ်ညူး နှ၊ <nyit nyu> ①脏，污秽 ②卑劣

ညစ်ညောင်းညစ်ညမ်း က၊ <nyit nyaun' nyit nyan> ①肮脏 ②卑劣

ညစ်ညမ်း နှ၊ <nyit nyan> 肮脏，下流： ဖတ်ဝန်းကျင် ~ မှု 环境污染 / လေထု ~ မှု 大气污染 / ~ စာပေ 黄色文学

ညစ်တီးညစ်ပတ် နှ၊ <nyit ti: nyit pat> ①肮脏，污垢，污秽： အင်္ကျီအဝတ်အစား ~ နှင့် 衣服很脏 ②下流行为： ~ မဟုတ်တယုတ်များကိုလုပ်ကြံပြောဆိုသည်။ 造谣散布了许多下流的无稽之谈。

ညစ်တေ နှ၊ <nyit tei> ①脏 ②卑劣

ညစ်တန် နှ၊ <nyit tan> (古)卑劣，道德败坏

ညစ်ထည်း နှ၊ <nyit htei:/ nyit hti> ①心情烦恼 ②面带愁容，面色不悦 ③脏： ~ သောအဝတ်အစား 肮脏的穿着

ညစ်ထတ်ထတ် က၊ <nyit htat htat> 脏里巴几地： အဝတ်အစား ~ ဝတ်ထားသည်။ 衣服穿得脏里巴几的。 / ~ အရောင် (不鲜艳的)灰暗的颜色

ညစ်နွမ်း နှ၊ <nyit nun: /nyit nwan> ①肮脏，破旧， အင်္ကျီ ~ သည်။ 衣裳褴褛。 ②憔悴，萎靡不振，烦恼： နှလုံး ~ သည်။ 心情烦恼。 / မျက်နှာ ~ သည်။ 脸色憔悴。

ညစ်ပေ နှ၊ <nyit pei> 弄脏

ညစ်ပတ် နှ၊ <nyit pat> ①脏 ③(言语)下流，淫秽 ③卑鄙，卑劣： ~ မှု 卑鄙行径，舞弊行为

ညစ်ပုပ် နှ၊ <nyit pout> 污浊，脏： ရေ ~ သွားတယ်။ 水污浊了。 / မျက်နှာ ~ သွားသည်။ 脸色阴沉下来。 / မိတ်တော် ~ သောသူ 黑心肠的人

ညဉ့် နှ၊ <nyin'/nyi> 夜

ညဉ့်ချင်းပြီး က၊ <nya' gyin: pi> = ညချင်းပြီး

ညဉ့်ငှက် နှ၊ <nyin' hnget/nya' hnget> = ညငှက်

ညဉ့်တာ နှ၊ <nya' da> = ညတာ

ညဉ့်တွင်းချင်း နှ၊ <nya' dwin: gyin:> = ညတွင်းချင်း

ညဉ့်နက် နှ၊ <nyin' net/nyi' net> 夜深： ~ ချိန်တွင်လမ်းမသလားရ။ 深更半夜不得到处游逛！ / ~ မှုစက်ရုံကပြန်လာတယ်။ 深夜才从工厂回来。

ညဉ့်နက်သန်းခေါင် နှ၊ <nyin' net dh-gaun/nyi' net dh-gaun> 深更半夜，子夜

ညဉ့်မှောင်ဝိုးဝါး နှ၊ <nyin' hmaun wo: wà:> 暮色苍茫

ညဉ့်ယံ နှ၊ <nyin' yan> 夜晚

ညဉ့်ရောက်နေလာ နှ၊ <nyin' yaut nei' la/nyi' yaut nei' la/nya' yaut nei' la> 交往，来往： မင်းသားအိမ်သို့ ~ ပြုသည်။ 与亲王府有来往。

ညဉ့်လယ် နှ၊ <nya' le/nyin' le> 子夜，午夜，半夜

ညဉ့်လွှာရုံ နှ၊ <nyin' hlwa yon/nyi' hlwa yon> 夜暮

ညဉ့်သုံးယံ နှ၊ <nyi' thon: yan/nyin' thon: yan> 缅甸习惯 将一夜分成三段时间，即：初夜、头更天(ညဉ့်ယံ)，午夜、三更天(သန်ကျော်ငယ်)，拂晓、五更天(မိုးသောက်ယံ)

ညဉ့်သိပ်ရေ နှ၊ <nya' dheit yei/nyin' dheit yei> = ညသိပ်ရေ

ညဉ့်အိပ်ညဉ့်နေ နှ၊ <nya' eit nya' nei/nyin' eit nyin' nei> = ညအိပ်ညနေ

ညဉ့်ဦး နှ၊ <nya' u:/nyin' u:> = ညဦး

ညဉ့် I နှ၊ <nyi> ①你(多为女子对下辈或平辈女子之间的称呼) ②你(丈夫对妻子或男人对女人的昵称)

II က၊ <nyi> ①叫苦，叹息，发牢骚 ②呻吟： အင်္ကျေပြင်းထန်ပေမဲ့ ~ သွား။ 身负重伤不呻吟。 ③(击磬、钟等后)余音萦绕： ခေါင်းလောင်း ~ သံပေါ်လာသေး၏။ 还传来了大钟的余音。 ④小声地哼(歌)： သီချင်းကလေး ~ ယင်းဝင်လာတယ်။ 哼着歌走了进来。 ⑤(猫、鸽子等)轻轻地拉着长声叫： ခွံ ~ သံ 鸽子叫声

ညဉ့်ချင်း နှ၊ <nyi: gyin> 缅甸古代一种表现怀念之情的歌曲名

ညဉ့်ခီခီ က၊ <nyi: si zi> = ခြိုးခီခီ

ညဉ့်ညှူ က၊ <nyi: nyu> ①埋怨，发牢骚，叫苦： မညဉ့်မညှူ အလုပ်လုပ်သည်။ 任劳任怨地工作。 / ညဉ့်ညဉ့်ညှူပြောဆိုသံ 怨叹声 ②呻吟

ညဉ့်ညဉ့်တွဲတွဲ က၊ <nyi: nyi: twe: dwe:> 哀叹地

ညဉ့်တည်း က၊ <nyi: te> (诗) = ညဉ့်ညှူ

ညဉ့်တူ က၊ <nyi: twa> = ညဉ့်ညှူ